


Second Sunday in Ordinary Time (January 18, 2015)

1st READING: 1 Sm 3:3b-10, 19

ဆာမူအဲလ်ပထမစောင် ၃ : ၃ - ၁၀ နှင့် ၁၉

ထိုနေ့ရက်တို့၌ဆာမူအဲလ်သည်ဘုရားသခင်၏သေတ္တာတော်ရှိရာသခင်ဘုရား၏ဗိမာန်တော်၌အိပ်နေလေ၏။ သခင်ဘုရားသည်ဆာမူအဲလ်ကိုခေါ်သဖြင့်ဆာမူအဲလ်ကကျွန်ုပ်ရှိပါ၏ဟုပြန်ဖြေလေ၏။ ထို့နောက်ဟေလီထံသို့ပြေး၍ကျွန်ုပ်ကိုကိုယ်တော်ခေါ်သည့်အတိုင်းကျွန်ုပ်ရှိပါ၏ဟုဆို၏။ ဟေလီကလည်းသင့်ကိုငါမခေါ်၊ပြန်သွား၍အိပ်လော့ဟုဆို၏။ ဆာမူအဲလ်သည်လည်းပြန်သွား၍အိပ်လေ၏။ သခင်ဘုရားသည်ဆာမူအဲလ်ကိုတစ်ဖန်ခေါ်လေ၏။ ဆာမူအဲလ်သည်လည်းထ၍ဟေလီထံသို့သွားပြီးလျှင်ကိုယ်တော်ခေါ်သည့်အတိုင်းကျွန်ုပ်ရှိပါ၏ဟုဆို၏။ ဟေလီကလည်းငါ့သားသင့်ကိုငါမခေါ်ပြန်သွား၍အိပ်လော့ဟုဆို၏။ ထိုအချိန်၌ဆာမူအဲလ်သည်ဘုရားသခင်ကိုမသိသေးချေ။ သခင်ဘုရား၏ဗျာဒိတ်တော်ကို လည်းမခံရသေး။ သခင်ဘုရားသည်ဆာမူအဲလ်ကိုတတိယအကြိမ်တစ်ဖန်ခေါ်လေ၏။ ဆာမူအဲလ်သည်လည်ဟေလီထံသို့သွား၍ကိုယ်တော်ခေါ်တော်မူသည့်အတိုင်း ကျွန်ုပ်ရှိပါ၏ ဟုဆိုလေ၏။ သို့ဖြစ်၍ဟေလီသည်သူငယ်ကိုသခင်ဘုရားခေါ်တော်မူကြောင်းနားလည်၍ဆာမူအဲလ်အား သွား၍အိပ်လော့။ သင့်ကိုနောက်တစ်ဖန်ခေါ်လျှင်“အိုသခင်ကိုယ်တော်၏ကျွန်နားစွင့်လျက်ရှိပါ၏ အမိန့်ရှိတော်မူပါ”ဟုပြောလော့ဟုဆိုလေ၏။ ထို့ကြောင့်ဆာမူအဲလ်သည်မိမိ၏နေရာသို့သွား၍ အိပ်လေ၏။ သခင်ဘုရားသည်ကြွလာတော်မူ၍ရပ်လျက်အရင်အထက်ကခေါ်ခဲ့သည့်အတိုင်း-“ဆာမူအဲလ်-ဆာမူအဲလ်” ဟုခေါ်လေ၏။ ဆာမူအဲလ်ကလည်းကိုယ်တော်၏အစေခံသည် နားစွင့်လျက်ရှိပါ၏။ အမိန့်ရှိတော်မူပါဟုလျှောက်လေ၏။ ဆာမူအဲလ်သည်ကြီးပြင်းလာ၍ဘုရားသခင်သည်သူနှင့်အတူရှိတော်မူသဖြင့်ကိုယ်တော်၏နှုတ်ကပိဋ်တော်အားလုံးစုံတို့သည်ပြည့်စုံခြင်းသို့ရောက်သတည်း။

ဤသည်ကားဘုရားသခင်၏နှုတ်ကပိဋ်တော်ပေတည်း။



Responsorial Psalm Psalms 40: 2, 4, 7-8, 8-9, 10

ဆာလံ ၃၉၊

သံပြိုင်။ ။အိုသခင်ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန်ကျွန်ုပ်ရောက်လာပါ၏။

R. Here am I, Lord; I come to do your will.

၁။ ။ ကျွန်ုပ်သည်သခင်ဘုရားကို မျှော်လင့်တမ်းတလျက်ရှိပါ၏။ ကိုယ်တော်သည်လည်းကျွန်ုပ်အား နားညောင်းတော်မူ၏။- ကိုယ်တော်သည်ဘုရားသခင်အားချီးကျူးခြင်းငှာကျွန်ုပ်၏ နှုတ်ဖြင့် သီချင်းသစ်ကိုသီဆိုစေတော်မူ၏။ (သံပြိုင်)

I have waited, waited for the LORD, and he stooped toward me and heard my cry. And he put a new song into my mouth, a hymn to our God.

၂။ ။ ကိုယ်တော်သည်ပူဇော်သက္ကာယများကိုအလိုရှိတော်မမူ။ သို့သော်ကျွန်ုပ်၏နားကို ဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည်အပြစ်ဖြေရာယဇ်ကိုလည်းတောင်းခံတော်မမူ။ ထိုအခါ ကျွန်ုပ်သည်လာပါပြီဟုကျွန်ုပ်ကမ္ဘတ်ဆိုပါ၏။ (သံပြိုင်)


Sacrifice or offering you wished not, but ears open to obedience you gave me. Holocausts or sin-offerings you sought not; then said I, "Behold I come."

၃။ ။ ကျမ်းစာတော်၌ကျွန်ုပ်အကြောင်းကိုရေးထားပါ၏။ အိုကျွန်ုပ်၏ဘုရားသခင်ကျွန်ုပ်သည် ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန်အလိုရှိပါ၏။ ကိုယ်တော်၏ပညတ်တရားတော်များသည် လည်းကျွန်ုပ်၏နှလုံးသား၌တည်ရှိပါ၏။ (သံပြိုင်)

"In the written scroll it is prescribed for me, to do your will, O my God, is my delight, and your law is within my heart!"

၄။ ။ ပရိသတ်အလယ်၌ကိုယ်တော်၏တရားတော်ကိုကျွန်ုပ်ကြေညာခဲ့ပါပြီ။အိုသခင်ကျွန်ုပ်၏နှုတ်များ ကိုပိတ်မထားကြောင်းကို ကိုယ်တော်အသိပင်ဖြစ်ပါ၏။ (သံပြိုင်)

I announced your justice in the vast assembly; I did not restrain my lips, as you, O LORD, know.




2nd READING: 1 Cor 6:13c-15a, 17-20

မွန်မြတ်သောတပည့်တော်ကြီးသံပေါလူးကော်ရင်းသီမြို့သားတို့ထံရေးသောစာပထမစောင် (၆ :၁၃ မှ ၁၅ နှင့် ၁၇ မှ ၂၀ အထိ)

ကိုယ်ခန္ဓာသည်ကာမဂုဏ်စည်းစိမ်လိုက်စားရန်မဟုတ်၊ သခင်ဘုရားအဖို့ဖြစ်၍သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအဖို့ဖြစ်သည်။ ဘုရားသခင်သည်သခင်ဘုရားကိုရှင်ပြန်ထမြောက်စေသကဲ့သို့ကျွန်ုပ်တို့ကို လည်းမိမိတန်ခိုးတော်ဖြင့်ရှင်ပြန်ထမြောက်စေတော်မူလိမ့်မည်။ သင်တို့၏ကိုယ်ခန္ဓာတို့သည်ခရစ္စတု သခင်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်ကြောင်းမသိကြသလော။ သခင်ဘုရားနှင့်မခွဲခွာတည်မြဲ သောသူသည်ကိုယ်တော်နှင့်တစ်စိတ်တည်းဖြစ်သည်။ ကာမဂုဏ်စည်းစိမ်လိုက်စားသောသူမူကား မိမိကိုယ်ကိုပြစ်မှားသည်။ အကြောင်းမူကားသင်တို့ဘုရားသခင်ထံတော်မှခံယူရ၍သင်တို့တွင်ကျိန်း အောင်းတော်မူသောသန့်ရှင်းသောဝိညာဉ်တော်၏ဗျမယန်တော်ဖြစ်သောကြောင့်သင်တို့ကိုယ်ကို သင်တို့မပိုင်ဆိုင်ကြောင်းသင်တို့မသိကြသလော။ သင်တို့သည်အဖိုးကြီးပေး၍ဝယ်ယူထားသောသူ များဖြစ်ကြသည်။ ထို့ကြောင့်သင်တို့၏ကိုယ်ခန္ဓာဖြင့်ဘုရားသခင်ကိုဂုဏ်ပြုကြလော။

ဤသည်ကားဘုရားသခင်၏နှုတ်ကပိဋ်တော်ပေတည်း။



GOSPEL: John 1:35-42

သံယောဟန်ရေးထားသော သန့်ရှင်းသော ဧဝံဂေလိကျမ်း။ (ဝ : ၃၅ မှ ၄၂ အထိ)

ထိုကာလ၌ယောဟန်သည်မိမိတပည့်နှစ်ယောက်နှင့်အတူရပ်နေစဉ်ယေရူးလျှောက်သွားတော်မူသည်ကိုမြင်လျှင်ဘုရားသခင်၏သိုးငယ်တော်ကိုကြည့်ကြဟုဆို၏။ ထိုစကားကိုတပည့်နှစ်ယောက်တို့ကြားလျှင်ယေရူး၏နောက်သို့လိုက်ကြ ၏။ ယေရူးသည်လည်းလှည့်၍မိမိနောက်သို့လိုက်ကြသည်ကိုမြင်တော်မူလျှင်အဘယ်အရာကိုအလိုရှိကြသနည်းဟုသူတို့အားမိန့်တော်မူ၏။ သူတို့ကလည်းရဗ္ဗီ (အဓိပ္ပါယ်ကာဆရာဟုဆိုလိုသည်၊) ကိုယ်တော်သည်အဘယ်မှာနေတော်မူသနည်းဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်းလာ၍ကြည့်ကြလော့ဟုသူတို့အားမိန့်တော်မူ၏။ သူတို့သည်လာ၍ကိုယ်တော်ဘယ်မှာနေသည်ကိုကြည့်ကြသဖြင့်ထိုနေ့အထံတော်၌နေကြ၏။ အချိန်ကားဆယ်နာရီခန့်ရှိ၏။ ယောဟန်ထံမှကြားရ၍နောက်တော်သို့လိုက်ကြသောလူနှစ်ယောက်တို့တွင်တစ်ဦးသည်စီမုန်ပေတရူး၏အစ်ကိုအန္ဒြယ်ဖြစ်၏။ သူသည်မိမိညီစီမုန်ကိုရှေးဦးစွာတွေ့လျှင်ငါတို့သည်မက်ဆီးယားကို (ခရစ္စတူးဟုဆိုလိုသည်) တွေ့ပြီဟုဆို၏။ သူ့ကိုယေရူးထံတော်သို့ပို့လေ၏။ (အဓိပ္ပါယ်ကား ပေတရူးကိုဆိုလိုသည်။) ဟုမိန့်တော်မူ၏။

ဤသည်ကားဘုရားသခင်၏နှုတ်ကပိဋ်တော်ပေတည်း။

